

ခေါ် 还未付清表钱。

ပေးခိုင်: နဲ့ <pe: khyin> 踢藤球时开始发的球

ပေးစာ နဲ့ <pe: za> 致……的信：ပါတီဟိုကော်မတီထိသို့ ~ 致党中央的信

ပေးအကောင်းစာ နဲ့ <pe: za kan: za> 施舍物，恩赐物：သူများ ~ နံပါဏ္ဏပိနေရတယ်။ 靠人施舍过日子。

ပေးအား ကဲ <pe: za> ①许配、嫁给 ②骂对方是自己或别人的小舅子、小姨子等

ပေးချေလျှို့ နဲ့ <pe: zu' yaw zu> 赔偿金，赔款

ပေးဆုံး ကဲ <pe: sun> = ပေးအကောင်းစာ

ပေးအက် ကဲ <pe: hset> 献给，献出

ပေးအောင် ကဲ <pe: hsaun> 缴纳

ပေးအပ် ကဲ <pe: hsat> 偿还(债务)；报答(恩情)

ပေးတင်ရှုံး နဲ့ <pe: tin' shu> [英 patent shoe] 漆皮鞋

ပေးထားကိုး နဲ့ <pe: hta: gein> 【数】已知数

ပေးထားချက် နဲ့ <pe: hta: gyet> 【数】已知；设，假设：~အော်မျိုးကြောင်းနှင့်ငြင်းချိုးအပျိုးအုတ်ထဲပါ။ 设A B 为一直线，P 为线外一点

ပေးစေ ကဲ <pe: htei> 还清，偿还

ပေးထိုးမြှား ကဲ <pe: htein: mya> = ပေးစား

ပေးနှုံး ကဲ <pe: hnan> 交给

ပေးနိုး ကဲ <pe: hnин> 授予，给予

ပေးပို့ ကဲ <pe: po'> 递交，送，寄

ပေးပုံ ကဲ <pe: pan> 资助

ပေးပြု ကဲ <pe: pyei> 还清，付清

ပေးဖွံ့ ကဲ <pe: phwe> 送喜礼：မ်ားလာလှုံးများ ~ လျော့ရှိကြုံး၊ 没有送结婚礼品的习惯。

ပေးမ ကဲ <pe: ma> 予以……支援、援助

ပေးမျှစည်း နဲ့ <pe: hmya' zi> 【化】配价键

ပေးရန်တာဝန် နဲ့ <pe: yan ta wun> 应付款项，承担的债务

ပေးရော် ကဲ <pe: lyaw/ pei: yaw> ①赔偿 ②(赌钱庄主输时)赔，支付(款项)

ပေးထူး ကဲ <pe: hlu> 施舍，布施，献给

ပေးခေါ် ကဲ <pe: wei> 分发，分给

ပေးသား ကဲ <pe: th-na> 施舍，赏赐，赐予：အသက်ချမ်းသား ~ မျှေး၏။ 免予一死。/ ဆုံးလာသားစွာ ~ တော်မျှေး၏။ 给予大量赏赐。

ပေးသွင်း ကဲ <pe: thwin> 供应，缴纳

ပေးအပ် ကဲ <pe: at> 授予，交给

ပဲ I နဲ့ <pe:> ①(船，飞机等)尾部，艉：လေး ~ ပါး။ 船尾部 ②舵：II ကဲ <pe:> ①把舵，掌舵：လေးကဲ့ ~ သည်။

掌舵。②残缺：မား ~ သွားတယ်။ 刀缺了口。/ နှုတ်မြေး ~ သည်။ 裸唇，兔唇。③离群：ကျွန်ုတ်တွေ့ညီအစ်ကိုတွေ့တဲ့

မှာသုတယောက်ပဲ ~ ပြီးနိုင်းခြားရောက်နေသည်။ 我们兄弟只有他一个离开大伙在国外。④(俚)差，劣：ဒီလောက်တဲ့ရာဗုံးတော်တော် ~ တယ်။ 这手表很差。/ ရုပ်ကလဲ ~ တိုက်တာ။ 长得真丑。

ပဲကိုင် I ကဲ <pe' kain> 掌舵，操纵，控制：~ ကော်စိုဝိ (团体组织中的)指导委员会 II နဲ့ <pe' gain> 舵手

ပဲကိုင်တဲ့ နဲ့ <pe' gain dan> 舵柄

ပဲကြောင်းပတ် နဲ့ <pe' kon: bat> 后甲板

ပဲကြော်လျှော့ချက် နဲ့ <pe' kyet sha ywet> (船)后檣纵帆

ပဲကြော်လျှော့ချက်လက် နဲ့ <pe' kyet sha ywet let> (船)后檣纵帆杠

ပဲကြော် ကဲ <pe' kywei> 残缺

ပဲကြောင်း နဲ့ <pe' gyaun> 船尾，艉

ပဲချိတ် နဲ့ <pe' gyeit> ①安装在船尾上的小动力机 ②小快艇 ③赶象人的助手，管象人的助手

ပဲချိတ်ကောင်းလေ နဲ့ <pe' gyeit set hlei> 小快艇

ပဲချုပ် နဲ့ <pe' khut> = ပဲချုပ်

ပဲခိုး နဲ့ <pe' zi> ①舵手，②船老大 ③赶象人的助手

ပဲခိုင် နဲ့ <pe' zin> 舵舵，舵位

ပဲခိုင်း နဲ့ <pe' zun> 船尾

ပဲထုံး နဲ့ <pe' don> (缅甸大船)雕着花纹的尾部

ပဲထား နဲ့ <pe' tet> 舵，船橹：~ သော်သည်။ 掌舵。

ပဲထားမဲ့ နဲ့ <pe' tet ma> 舵

ပဲထင်ခိုး ကဲ <pe' tin khat> 反响，共鸣，引起回响：ကောင်းကင်မှုလေယာ၏ပျံပျံသများ ~ လာဇော်သည်။ 飞机的轰鸣声在天空中回响着。同义词还有：ပဲထင်ကျော်း၊ ပဲထင်ကြော်း၊ ပဲထင်ချောက်၊ ပဲထင်ချင်း၊ ပဲထင်ချုပ်း၊ ပဲထင်ချုပ်း၊ ပဲထင်ခြောင်း၊ ပဲထင်ညိုး၊ ပဲထင်ထိုး၊ ပဲထင်ထုန်း၊ ပဲထင်ထုပ်း၊ ပဲထင်မောက်၊ ပဲထင်ရှုက်၊ ပဲထင်ရှုကြော်း၊ ပဲထင်ရှိကြုံး၊ ပဲထင်လျဉ်း၊ ပဲထင်လျှို့က်း၊ ပဲထင်ယူည်း၊ ပဲထင်ဟန်းနှင့်等

ပဲထင်ထိုး ကဲ <pe' tin hto> 从船尾撑篙

ပဲထင်သံ နဲ့ <pe' tin dhan> 回声

ပဲထားဝင် နဲ့ <pe' daun> 战象鞍椅上的后座位

ပဲထိုင် နဲ့ <pe' dain> 固定浆或橹的支柱，船舵柱

ပဲထိုး I ကဲ <pe' htein> 掌舵 II နဲ့ <pe' dein> 舵手

ပဲထိုင်း နဲ့ <pe' dain> 舵手

ပဲထွက် ကဲ <pe' ht wet> 分离出去

ပဲနှင်း နဲ့ <pe' nin> 船老大，船长

ပဲနှင်းခားရေး နဲ့ <pe' nin: s-yei> (古)管理船的官员

ပဲနှင်းခေါ်သားက် နဲ့ <pe' nin: thwei: dhaut> (古)(管理船的)助理官员

ပဲနှင်းချော် နဲ့ <pe' hneit da> 折刀

ပဲပေါင်း နဲ့ <pe' baun> 尾舱盖

ပဲပိုင်း နဲ့ <pe' bain> 船尾